



အလုပ်လျှောက်လွှာခေါ်ယူခြင်း

ရာထူးအမည် : **Night Security Guard**

အရေအတွက် : (၁) ဦး

အစီရင်ခံစာတင်ပြခြင်း : Admin & Office Assistant , Programme Support Officer

ဌာန : ကျန်းမာရေးဌာန

စီမံချက်အမည် : လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း

တာဝန်ကျရာနေရာ : တောင်ကြီးမြို့(စီမံကိန်းရုံး)

ကာလ : ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ

အကျိုးခံစားခွင့်များ : လစာ + ကိုယ်ခန္ဓာထိခိုက်မှုနှင့် ရောဂါဘယအာမခံ + လုပ်ငန်တွင်း သင်တန်းများ + ခရီးသွားစားရိတ် + ရှောင်တခင်ခွင့်+ ကူးစက်ရောဂါ ကာကွယ်ခွင့် + လုပ်သက်ခွင့်+ ဆေးလက်မှတ်ခံစားခွင့်+ မီးဖွားခွင့်+ အစားထိုးခံစားခွင့်

လျှောက်လွှာပိတ်ရက် : .၁၄.၁၂.၂၀၂၁ (၁၆:၃၀) နာရီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း" ကို UNOPS/GF (ကမ္ဘာ့ရံပုံငွေ) ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၈၅လည်းကောင်း၊ မြို့နယ်(၁၁) မြို့နယ်တွင် ကျေးရွာ ၁၀၀၀ အထိတိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် မြို့နယ်(၁၅)မြို့နယ်တွင် ကျေးရွာပေါင်း(၈၀၀)၌ လည်းကောင်းတိုးချဲ့ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

၂၀၂၁-၂၀၂၃ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာ(၂၅၀)၌ **UNOPS/GF RAI3E** ရံပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဓိကစီမံချက်လုပ်ငန်း များမှာ လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်းငှက်ဖျားလုပ်သားများသင်တန်းပေးခြင်း၊ အခမဲ့ငှက်ဖျားသွေး ဖောက်စစ် ဆေး ကုသခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင်များထောက်ပံ့ခြင်း၊ ကျန်းမာရေးအသိပညာပေး ခြင်းစသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်စီမံကိန်းလုပ်ငန်းများစတင်ဆောင်ရွက်စဉ်မှစ၍ “လူထုအခြေပြုငှက်ဖျား ရောဂါကာကွယ်ရေးစီမံကိန်း” လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားငှက် ဖျား တိုက်ဖျက်ရေးစီမံကိန်း (NMCP)၊ ပြည် နယ်ရပကန (State VBDC Team)၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာစီမံကိန်း ဝင်မြို့ နယ် ကျန်းမာရေးဦးစီးဌာနများနှင့် ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ ဗဟို အဆင့်ဆင့် သက်ဆိုင်ရာ Stakeholders များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ယခုလည်း ထိုကဲ့သို့ ဆက် လက်ဆောင် ရွက်သွားမည် ဖြစ် သည်။ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း၊ “ လူထုအခြေပြုငှက် ဖျား ရောဂါ ကာကွယ်ရေး စီမံကိန်း”သည် ၂၀၁၆-၂၀၃၀ အမျိုးသား မဟာဗျူဟာစီမံကိန်းရည်မှန်း ချက်များအား ပြည့်မီ စေရန် အကောင်အထည် ဖော် ဆောင် ရွက်ရာတွင် တထောင့်တနေရာမှပါဝင်ဆောင်ရွက်နေ ခြင်းလည်းဖြစ် သည်။

ရည်ရွယ်ချက်။ ညလုံခြုံရေးဝန်ထမ်းသည် Admin & Office Assistant , Programme Support Officer တို့၏ကြီး ကြပ်မှု ဖြင့် ရုံး တွင်းရှိပစ္စည်းများ၏လုံခြုံရေး၊ရုံးအဆောက်အဦလုံခြုံရေးနှင့် မီးဘေးအန္တရာယ် လုံခြုံရေးကို မိမိ၏ လုပ်ငန်းတာဝန် အတိုင်းညစဉ် စောင့်ကြပ် စစ်ဆေးပေးရန်ဖြစ်သည်။

လုပ်ငန်းတာဝန်များ

(၁) စီမံချက်ရုံးအဆောက်အဦအတွင်း၊အပြင်၏ညပိုင်းလုံခြုံရေးအားကြပ်မတ်ကာလုံခြုံရေး တာဝန်ထမ်း

ဆောင်ရမည်။ လုပ်ငန်းတာဝန်ချိန်မှာ ညစဉ် ည ၆ နာရီ မှ မနက်၆ နာရီအထိ (ပိတ်ရက်မရှိ) ဖြစ်ပြီး ညတိုင်း တာဝန်ချိန် အတိအကျ ရောက်ရှိဆောင်ရွက်ရမည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- (၂) တာဝန်ချိန်အတွင်းရုံးအဆောက်အဦးအစစ်ဆေးကြပ်မတ်၍မှတ်တမ်း တင်ထားပြီးမိမိအား တိုက်ရိုက် ကြီးကြပ်သူ ထံတင်ပြရမည်။ လှည့်ပတ်စစ်ဆေးကြီးကြပ်မှု အား ၂ နာရီတစ်ကြိမ်နှင့် လိုအပ်လျှင် လိုအပ်သ လိုပြုလုပ်ပြီး မှတ်တမ်းတင်ထားရမည်။
- (၃) မိမိတာဝန်ကျသည့်အဆောက်အဦး၏အတွင်း၊ အပြင်လုံခြုံရေးအတွက်ည တာဝန်ကျချိန်တွင်ရုံးတံခါး များ၊ပြတင်းပေါက်များ ၊ခြံဝင်းတံခါးများ၊ရုံး ၏ လေးဖက်လေးတန်အုတ်တံတိုင်းများ အားကြပ်မတ် စစ် ဆေး ရမည်။
- (၄) မိမိတာဝန်ကျရုံး အဆောက်အဦးပတ်ဝန်းကျင်၏ အနေအထားများကိုလည်း ကျွမ်းကျင်နံ့စပ်စွာ တာဝန်ချိန်အတွင်း အမြဲမပြတ်လေ့လာသိရှိနေရမည်။
- (၅) စီမံချက်ရုံးပတ်ဝန်းကျင်နှင့် ရုံးဝင်းအတွင်းတစ်စုံတစ်ရာမသင်္ကာဖွယ်ရာတွေ့ရှိပါက မိမိအား တိုက်ရိုက် ကြီးကြပ် များသူထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။
- (၆) ရုံး အဆောက်အဦး၏ မီးဘေးအန္တရာယ်ဖြစ်စေမည့်အခြေအနေရှိ၊ မရှိအားစစ်ဆေးရမည်ဖြစ်ပြီး အသုံး ပြု မည့်မီးဘေး အန္တရာယ် ကာကွယ်ရေးပစ္စည်းများကိုလည်း အမြဲမပြတ် စစ်ဆေးအသုံးပြု တတ်ရမည်။
- (၇) မိမိတာဝန်ကျရုံးအဆောက်အဦး၏လုံခြုံရေးအတွက်ရုံးနှင့် ပတ်သက်သည့် သတင်းအချက်အလက် များ လုံခြုံမှုရှိရမည်။ တိုက်ရိုက်ကြီးကြပ်သူများနှင့် စီမံချက်ဝန်ထမ်းများမှတစ်ပါးအခြားမည်သူ တစ်ဦးတစ် ယောက်ကိုမျှ လုံးဝ ပြောကြားခြင်းမပြုရ။
- (၈) တာဝန်ချိန် နှင့် ရုံးဝင်းအတွင်း အရက်သေစာသောက်စားခြင်း၊ဆေးလိပ်သောက်ခြင်း မူးယစ် ဆေး ဝါး သုံးစွဲခြင်းလုံးဝမပြုလုပ်ရပါ။တာဝန်ချိန်တွင်ဂိုဒေါင်အတွင်း သို့မဟုတ်သင်္ဘောတို့တွင်၊ မိသားစုအဖော် ခေါ်အိပ်ခြင်းများ မပြုလုပ် ရပါ။ စီမံချက်ဝန်ထမ်းမဟုတ်သောမည်သူ့ကိုမဆို ဝင်ခွင့်မပြုရပါ။
- (၉) တိုက်ရိုက်ကြီးကြပ်သူများ၏ ခွင့်ပြုချက်မရပဲ ရုံးအတွင်းသို့ဝင်ရောက်ခွင့်မရှိပါ။
- (၁၀) တာဝန်ချိန်အတွင်း ဥပဒေနှင့် မလွတ်ကင်းသော မည်သည့်ကိစ္စမျိုးမဆို လုံးဝမပြုလုပ်ရပါ။
တာဝန်ချိန်အတွင်း ရုံး သော့များအား လုံခြုံစွာ ပိတ်ခတ်ထားရမည်။တာဝန်ချိန်အတွင်း ပြင်ပသို့ထွက် ခွင့်မရှိပါ။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- (၁၁) တာဝန်ချိန်အတွင်း လုပ်ငန်းနှင့်ပတ်သက်သည့် ဖုန်းသတင်းများအား လာပါကမိမိအားတိုက်ရိုက် ကြီးကြပ်သူထံသို့အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။
- (၁၂) စီမံချက်ရုံးဝင်းအတွင်းသန့်ရှင်းရေးကိုလည်းတာဝန်ယူဆောင်ရွက်ရမည်။
- (၁၃) တိုက်ရိုက်ကြီးကြပ်သူအပါအဝင် ကြီးကြပ်သူအဆင့်ဆင့်မှ အခါအားလျော်စွာပေးအပ်သည့်ညွှန်ကြား ချက် များ ကိုလည်းအချိန်နှင့် တပြေးညီတာဝန်ယူဆောင်ရွက်ရမည်။ ကြီးကြပ်သူများမှ လိုအပ်သလို ဖုန်း(သို့) Video Callဖြင့် ရှောင်တခင်စစ်ဆေးကြီးကြပ်နိုင်ရန် ဆက်သွယ်ရမည့်မိမိဖုန်းအား တာဝန်ချိန် အတွင်း အမြဲဖွင့်ထားပြီး စစ်ဆေးမှုကိုခံယူနိုင်ရမည်။
- (၁၄) အလုပ်အတက်အဆင်း(Attendance List)လက်မှတ်ကိုလည်း နေ့စဉ်ပုံမှန်ရေးထိုးရမည်။

လိုအပ်သောအရည်အချင်းများ -

- မြန်မာနိုင်ငံသားဖြစ်ရမည်။
- အခြေခံပညာအလယ်တန်းအဆင့်ပြီးဆုံးသူဖြစ်ရမည်။
- ဂိုဒေါင်၊ရုံးညစောင့်လုံခြုံရေးအတွေ့အကြုံအနည်းဆုံး(၆)လရှိရမည်။
- ကျန်းမာသန်စွမ်းပြီးသွက်လက်နိုးကြားသူဖြစ်ရမည်။နာခံတတ်သူဖြစ်ရမည်။
- ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ ရိုးသားရမည်။လုံခြုံရေးအမြင်ရှိရမည်။
- တာဝန်ကျေပွန်အောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- မြန်မာစာဖြင့်အစီရင်ခံသတင်းပေးပို့နိုင်သူဖြစ်ရမည်။
- ကြက်ခြေနီအခြေခံမှုများနှင့်အညီ ဆောင်ရွက်နိုင်ရမည်။
- ဆိုင်ကယ်စီးတတ်၊ Internet, Email များအသုံးပြုတတ်ပါက ပိုအဆင် ပြေ သည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်နှင့်အတူ လိုအပ်သောအထောက်အထား မိတ္တူ/PDF Version ဖြင့်ထောက်ခံသူ(References)နှင့် တကွ အောက်ပါ Email လိပ်စာသို့ဖြစ်စေ လူ့ကိုယ်တိုင်ဖြစ်စေလာ ရောက်လျှောက်ထားနိုင်ပါသည်။

နေပြည်တော်ရုံးချုပ်

စီမံကိန်းရုံး

မြန်မာနိုင်ငံကြက်ခြေနီအသင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရာဇသင်္ဂဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊

အမှတ်(၁၂၁)ဈေးပိုင်းရပ်ကွက်၊ခွာညို

နေပြည်တော်။

လမ်း ၊ တောင်ကြီးမြို့။

Email: mrcshr.tgi2020@gmail.com

အသေးစိတ်အချက်အလက်
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

များအား

www.redcross.org.mm

တွင်

လူ့တွေ့စစ်မေးခြင်း ရွေးချယ်ခံရသူကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"

"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"